

သုကောင်း နှ၊ <dh-gaun: / thu gaun:> ① 善良的人, 好人 ② 帝王封的爵位 ③ 受封之人

သုကောင်းပြု က၊ <dh-gaun: pyu'> ① 授给(勋爵) ② 册封, 重用: ~ ခန့်ထားသည်။ 提拔。

သုကောင်းမျိုး နှ၊ <dh-gaun: myo:> 贵族, 士大夫

သုကောင်းမြှောက် က၊ <dh-gaun: hmyaut> 册封, 重用

သုကောင်းသား နှ၊ <dh-gaun: tha:> ① 好人, 善人, 贤人 ② (谗) 小伙子, 少爷

သုကန် နှ၊ <dh-gan> 叛敌者

သုကန်သူပုန် နှ၊ <dh-gan dh-bon> = သူပုန်သူကန်

သုကန်း နှ၊ <thu gan:> 盲人

သုကန်း နှ၊ <thu gon:> 驼背的人, 罗锅儿

သုကယ် နှ၊ <thu ge> (古) 侨居国外者

သုကျက် နှ၊ <thu gyet> (古) 熟人

သုကြီး နှ၊ <thu gyi:> ① 年长者, လူကြီး ~ 长者 ② <th- gyi:> 村长

သုကြီးကလန် နှ၊ <dh-gyi: k-lan> = သုကြီး

သုကြီးခေါင်းချ နှ၊ <thu gyi: gaun: khya'> 老人入睡时间, (喻) 晚十点左右

သုကြီးတဝိုင်း နှ၊ <dh- gyi: d- bain> 一个村长管辖的范围(有10个村至15个村子)

သုကြီးသူလံ နှ၊ <thu gyi: thu lan> (古) = သုကြီး

သုကြွဲ နှ၊ <thu kyon> 瘦子

သုကွဲ နှ၊ <thu gwa'> 驼背矮子, 矮罗锅儿

သုကြွယ် နှ၊ <dh-gywe> 富翁, 阔佬

သုကြွယ်သူဝ နှ၊ <dh-gywe dh-wa'> = သုကြွယ်

သုခစား နှ၊ <thu kha' za:> 靠工资度日的人, 职员

သုခိုး နှ၊ <th-kho:> 贼, 小偷: ~ ကလူလူတစ် (成) 贼喊捉贼

သုခိုးကပ် က၊ <th-kho: kat> 小偷来探路: မနေညကခင်ဗျာ့အိမ် ~ တယ်။ 昨天小偷上你家去探路了。

သုခိုးကျင့်သုခိုးကြံ နှ၊ <th- kho: gyin' th-kho: gyan> 偷窃行为, 不可告人的勾当

သုခိုးဈေး နှ၊ <th-kho: zei:> (销售赃物的) 黑市

သုခိုးနက္ခတ် နှ၊ <th-kho: net khat> 贼星(迷信认为生辰遇上这星便有偷窃的习性)

သုခိုးပူ က၊ <th-kho: pu> 盗贼猖獗, 窃案迭起

သုခိုးမော် နှ၊ <th- kho: hmaw> 盗窃本领: ~ အောင်သည်။ 偷窃手段高明。

သုခိုးလက်ခံ နှ၊ <th-kho: let khan> 窝主, 窝脏犯

သုခိုးသူဝက် နှ၊ <th-kho: th-hwet> 窃贼, 小偷

သုခိုးသေဖော်ညို့ က၊ <th-kho: thei baw hnyi'> 引诱人干坏事, 拖人下水

သုခပ်သိမ်း နှ၊ <thu khat thein:> 所有的人

သုချင်းမျှမျှ နှ၊ <thu gyin: hmya' hmya'> (合) 像普通人那样: လူချင်းတူတူ ~ နေထိုင်စားသောက်ရသည်။ 能过上一般人那样的生活。

သုငါ နှ၊ <thu nga> 人人, 所有的人: ~ ကသိကြတဲ့ကိစ္စ 人人都知道的事 / သုသူငါငါ 所有的人

သုငယ် နှ၊ <th-nge> ① 小孩: ကလေး ~ လူမမည် 儿童 ② 少年

သုငယ်ခံတွင်းနာ နှ၊ <th-nge g-dwin: na> 【医】小儿口炎

သုငယ်ချင်း နှ၊ <th- nge gyin:> ① 童年时代的朋友 ② 好朋友, 知己

သုငယ်စာငှက်ပျော နှ၊ <th-nge za ng-pyaw:> 一种香蕉小而甜, 可入药 Musa Spp (childrens' delight banana)

သုငယ်တော် နှ၊ <th-nge daw> 官中的杂役

သုငယ်တော်ရုပ် နှ၊ <th- nge daw yout> 木偶娃娃

သုငယ်တက်နာ နှ၊ <th-nge tet na> 小儿抽风症

သုငယ်တိတ်ဆိတ် နှ၊ <th- nge teit hseit> = သုငယ်အိပ်ဆိတ်

သုငယ်တန်း နှ၊ <th- nge dan:> 幼儿班

သုငယ်နာ နှ၊ <th-nge na> 小儿病, (喻) 幼稚病: ~ ကုသဆရာ 儿科医生 / ~ ကြက်ညာ 百日咳 / ~ ပေါင်းချုပ် 儿科药 / ~ အုပ်ဆေး 小儿药 / ~ ကျမဟုံး 小儿惊风

သုငယ်နို့စို့ နှ၊ <th-nge no' zo'> 乳儿, 婴儿

သုငယ်နှုပ်စား နှ၊ <th-nge hnat sa:> 懵懂时期, 不懂事的年纪, 不懂事的小孩, 孩提时期: ကျနော်ကို ~ များအောင့်မေ့နေသလား။ 你以为我是不懂事的小孩吗?

သုငယ်ပြန် က၊ <th-nge pyan> ① 年老人表现出幼稚的举止 ② 言谈举止不像个成年人

သုငယ်ဖော် နှ၊ <th- nge baw> 幼年的好朋友, 总角之交, 青梅竹马之交

သုငယ်မ နှ၊ <th-nge ma'> 姑娘, 小姑娘

သုငယ်အခိုးပျော့နာ နှ၊ <th-nge a-yo: byaw' na> 【医】佝偻病, 小儿软骨症

သုငယ်အိပ်ဆိတ် နှ၊ <th- nge eit hseit> 小孩入睡的时间, (喻) 晚八点

သုငယ်အိမ် နှ၊ <th-nge ein> ①【解】瞳孔: ~ ကျဉ်းဆေး 瞳孔收缩药 / ~ ချဲ့ဆေး 瞳孔放大药 ② = သားအိမ်

သုဝိမ်း နှ၊ <thu zein: / dh-zin:> 陌生人, 生手

သုဝိမ်းတရံဆံ နှ၊ <d-zein: t-yan zan> 陌生人, 也写 သုဝိမ်းတရံစာ

သုဝိမ်းပြင်ပ နှ၊ <thu zein: pyin ba'> 外人, 生人

သုဝိမ်းပြင်ပြင် က၊ <thu zein: pyin byin> 生疏地, 感情淡薄地: ~ ဆက်ဆံ 疏远得象陌生人

သုဝိမ်းပြင်ပြင်ရေပြင်ပြင် က၊ <thu zein: pyin byin yei pyin byin> = သုဝိမ်းပြင်ပြင်

သုဝိမ်းပြုလူ နှ၊ <thu zein: mya' lu> (古) 生人, 外人